



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက် မေလ ၉ ရက်မှ မေလ ၂၂ ရက် ၂၀၂၂ ခုနှစ်**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

**မေလ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်**


**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက် မေလ ၉ ရက်မှ မေလ ၂၂ ရက် ၂၀၂၂ ခုနှစ်**  
**ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း**

စဉ်		ဖေဖော်ဝါရီ ၁ - မေလ ၈ရက်	မေလ ၉ - မေလ ၂၂ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၄၉		၂၄၉
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၀၀	၂၀	၃၂၀
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၉၆	၂	၁၉၈
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၈၆		၈၆
	ဒီးမော့ဆိုမြို့နယ်	၃၈၇	၆	၃၉၃
	ဖယ်ခုံမြို့နယ်	၁၂၅	၃၅	၁၆၀
	ဖရူဆိုမြို့နယ်	၄၃		၄၃
	ဘောလခဲမြို့နယ်	၂		၂
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

**ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း**

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ မတ်လ ၂၇ ရက်နေ့ အထိ	IDPs အသစ် မေလ ၉ ရက်နေ့ - မေလ ၂၂	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၁၀၀၀	၅၀၀၀	၅၁၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၁၉၇၁၁၅</b>	<b>၅၀၀၀</b>	<b>၂၀၂၁၁၅</b>

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ မေလ(၉)ရက်မှ မေလ(၂၂)ရက်၊ ၂၀၂၂ခုနှစ်



- အညွှန်း**
- လေကြောင်းထိုးခတ်ဒဏ်ခံရဒေသများ
  - ဆိပ်မီးရှို့ခြင်း
  - စကစ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးနေရာများ
  - စစ်ဘေးရှောင်ခိုက်ရေးစခန်းများ
  - တည်ဆောက်ပြီး ရေကာတာများ
  - တည်ဆောက်ရန်လျာထားသည့် ရေကာတာများ
  - သတ္တုသန့်စင်စက်ရုံနေရာ
  - ကရင်နီဒုက္ခသည် စခန်း (၁), (၂)
  - လက်နက်ကြီးဖြင့် ပစ်ခတ်မှု
  - KNPP/KNDF နှင့် စကစ တိုက်ပွဲနေရာများ
  - နယ်မြားစောင့်တပ်နှင့် ပြည်သူ့စစ် ရေတန်းတပ်စခန်းများ
  - မြန်မာ စစ်တပ်ရေတန်းတပ်စခန်းများ
  - မြန်မာစစ်တပ်အခြေပြုနေရာများနှင့် စစ်ဆင်ရေးဌာနချုပ်
  - အမှတ်(၁၄)စစ်တပ် လေကြွယ်ရေးကျောင်း
  - နယ်မြားစောင့်တပ်နှင့် ပြည်သူ့စစ်ဌာနချုပ်
  - မြို့နယ်
  - လမ်း
  - မြစ်၊ ဓရာင်း
  - KA/KNDF မှ ပိတ်ထားသောလမ်း



# ၁

# ၂

ထိုင်းနိုင်ငံ

- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ နယ်မြေရှင်းကာထိုးစစ်ဆင်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများ

မေလလယ်ကတည်းက စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းတွင် နယ်မြေရှင်းလင်းကာ ထိုးစစ်ဆင်မှုများတိုးချဲ့ခဲ့ပြီး လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများလုယက်ခြင်း၊ အရပ်သားများအားဖမ်းဆီးခြင်းနှင့် အိမ်ခြေ (၅၀)ခန့်ရှိ ကျေးရွာတစ်ရွာအား မီးရှို့ ဖျက်ဆီးခဲ့သည်။ ထိုစစ်ဆင်ရေးကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ခန့် ထပ်မံ တိုးလာခဲ့သည်။ တစ်ချိန်တည်းတွင် စစ်ကောင်စီတပ်များသည် ဘောလခဲမှ ရိက္ခာများ လုံခြုံစွာသယ်ယူ နိုင်ရေးအတွက် ဒီးမော့ဆိုမြို့တွင် နယ်မြေရှင်းလင်းကာ စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်ခဲ့သည်။ လွိုင်ကော်နှင့် ရှားတောသို့ သွားလာနေသော အရပ်သားကားများကိုလည်း စစ်ကောင်စီမှ ၎င်းတို့၏ စစ်ရိက္ခာများ သယ်ယူပေးရန် အတင်းအကြပ်စေခိုင်းခဲ့ပါသည်။

မေလ (၉)ရက်ရက်နေ့၊ ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများတွင် စစ်ကောင်စီ တပ်မှ (၄)ဦးသေဆုံးပြီး (၃)ဦးထက်မနည်း ဒဏ်ရာရရှိ၍ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ရှေ့တန်းတစ်နေရာတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-10 မှ မိုင်း (၄)ဦးထိမှန်ပြီး (၁)ဦးကျဆုံးသွားခဲ့သည်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီး သွားခဲ့ပါသည်။ ထိုတစ်ရက်တည်းတွင် ရှမ်းပြည်တောင်ပိုင်း မိုးမြို့မြို့အထွက်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်အား KNDF B-03 မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးသည်။ ထို့အပြင် မင်းလှမြို့၊ အမှတ်(၁၀)တပ်မတော် ကာကွယ်ရေးပစည်းစက်ရုံမှ တပ်ကြပ်ကြီးစာရေးတစ်ဦး လွိုင်ကော် PDFထံသို့ CDM ပြုလုပ်ကြောင်း လွိုင်ကော်PDF မှ ထုတ်ပြန်သည်။

မေလ (၁၂)ရက်၊ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ ဂိတ်စခန်းကို KNDF B-03 နှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စုစုပေါင်း(၂၀)ဦးသေဆုံးပြီး စစ်ကောင်စီမှ ဗိုလ်မှူး အဆင့်(၁)ဦး အပါအဝင် (၅)ကိုအရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိသည်။ ဖမ်းမိထားသည့် စစ်သုံးပန်း(၅)ဦးမှာ PNO ပြည်သူ့စစ်မှ တပ်သား(၃)ဦးပါဝင်သည်။ ထီရိဂိတ်စခန်း စီးနင်းခံရပြီးနောက်ရက်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်မှ ကျေးရွာအတွင်း နေရာယူထားပြီး ရွာသားများအား စစ်ဆေးခြင်း၊ အိမ်များဖောက်ထွင်းခြင်း၊ ပစ္စည်းလုယက်ခြင်းများပြုလုပ်ရုံမက ရွာသူ၊ရွာသား (၂၀)ဦးကျော်ကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ထိုတရက်တည်းတွင် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ လမ်းခွဲတစ်ဝိုက်တွင် လွိုင်ကော် PDF တပ်ခွဲ (၅)/ KA နှင့် KNDF တပ်ရင်း (၂) တို့ပူးပေါင်းသည့် စနိုက်ဘာတပ်ဖွဲ့မှ ပြောက်ကျား စနိုက်ဘာဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ တပ်သား ၁ဦးသေဆုံးသွားခဲ့သည်။

မေလ(၁၃)ရက်နေ့၊ ဒီးမော့ဆိုမြို့၊ မြို့မရဲစခန်းအား DMO-PDF, Pruso PDF, အလယ်ပိုင်းတိုင်း ၁၁၀၂တပ်ရင်းတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ (၃)ဦး ဒဏ်ရာရရှိသည်။

မေလ(၁၄)ရက်နေ့၊ ရှမ်းပြည်တောင်ပိုင်း၊ မိုးမြဲအခြေစိုက် ခမရ-၄၂၂တပ်ရင်းအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် မိုးမြဲပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးကာ မိုးမြဲ PDF ဘက်မှ (၂)ဦး ထိမှန်ဒဏ်ရာရရှိကြောင်း မိုးမြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားပါသည်။ သည့်အပြင် နံနက် ၆နာရီအချိန်တွင် ထိုင်တော်မူဘုရားတောင်မှာ စနိုက်ပါ စစ်ဆင်ရေး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက် (၂)ဦး ကျဆုံးခဲ့ကြောင်း ဖယ်ခုံPDF ကထုတ်ပြန်သည်။

မေလ(၁၅)ရက်နေ့၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့နှင့် အင်အား ၈၀ ဝန်းကျင် စစ်ကောင်စီတပ်၊ PNOပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသော်လည်း ကျဆုံးမှုအတိအကျကို မသိရှိရချေ။ စစ်ကောင်စီတပ်များသည် ရှားတော-လွိုင်ကော်ကားလမ်းမှ သွားလာနေသော ပြည်သူများအား အသုံးချပြီး ၎င်းတို့၏ ရိက္ခာများသယ်ယူခိုင်းစေမှုများ ရှိသည့်အတွက် ရှားတော-လွိုင်ကော်ကားလမ်းအား မေလ ၁၆ ရက်နေ့မှစ၍ ယာယီပတ်ထားကြောင်း KNDF B-17မှ မေလ ၁၅ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မေလ (၁၆)ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် အိမ်ခြေ(၅၀)ခန့်ရှိသော ဆောင်နန်းခဲကျေးရွာအား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားခဲ့ပါသည်။ KNPP ထိန်းချုပ် နယ်မြေဖြစ်သည့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း၊ အမှတ်(၁)ခရိုင်တွင် KA, KNDF B-09 တို့ ပူးပေါင်းကင်းလှည့်နေစဉ် ခမရ-၄၊ တပ်မ ၃၃မှ တပ်ကြပ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

မေလ(၁၇)ရက်နေ့၊ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ ဆီးမီးလော့ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့များအကြား နံနက် ၅နာရီမှ ၉ နာရီအထိ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲကြောင့် ဆီးမီးလော့နှင့် အနီးအနားရှိရွာမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သည့်အပြင် ဒီးမော့ဆိုမြို့၊ မြို့မစေးတွင် စစ်ကောင်စီတပ်နှင့် KNDF B-19 တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးသည်။ ထိုတစ်ရက်တည်းတွင် ရှားတောမြို့ စစ်ကောင်စီတပ်ခန်းဖြစ်သည့် အန္တရာယ်ကွေ့စခန်းကို KA, KNDF တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများ ရှိသကဲ့သို့ KNDF ဘက်မှလည်း ရဲဘော် (၃)ဦးကျဆုံးသည်။ ထို့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်း တစ်ရက်တည်းတွင် နေရာ(၃)နေရာ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ဒီးမော့ဆိုမြို့ ရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်များကို အလစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ (၃)ဦးသေဆုံးသည်။ ဒုတိယတစ်နေရာမှာ ဒေါင်ခါးကျေးရွာရှိ ပြည်သူ့နေအိမ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်း ၁၁၀၂တပ်ရင်း၊ လွိုင်ကော်ပြည်သူ့ ကာကွယ်ရေးတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်မှ (၅)ဦးသေဆုံးသည်။ ထို့နောက် ကုန်းသာကျေးရွာအနီး စစ်ကောင်စီတပ်များ ကင်းလှည့်နေစဉ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးသည်။ ထိုက်ပွဲများဖြစ်ပွားပြီး ဒီးမော့ဆိုမြို့၊ (၆)မိုင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဖယ်ခုံမြို့၊ လွယ်ပန်းစုံ

ကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည်များကျရောက်ခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

မေလ (၁၈)ရက်နေ့၊ ဖယ်ခုံမြို့အရှေ့ဘက်ခြမ်း၊ ဆီးမီးလော့ကျေးရွာအနားတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ ၄၂၂ တပ်နှင့် ဖယ်ခုံPDF, KNDF B-03 ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

မေလ ၁၉ ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ကျေးရွာကို မေလ ၁၅ရက်နေ့ကတည်းက ထိုးစစ်ဆင် လာသော စစ်ကောင်စီတပ်သားများနှင့် ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဖယ်ခုံ အရှေ့ ဖက်ကမ်းဒေသ တိုက်ပွဲဖြစ်ပွားခြင်းသည် ငါးရက်မြောက်ဖြစ်သည်။

မေလ ၂၀ ရက်နေ့၊ ဖယ်ခုံမြို့နယ်တွင် နံနက် ၈နာရီမှ ညနေ ၆ နာရီအထိ ကရင်နီဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ နန်းပေါ်လုံကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ ဘဦးကျဆုံးသွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့် နန်းပေါ်လုံကျေးရွာအား စစ်ကောင်စီမှ နေအိမ် ၃လုံးအား မီးရှို့ ဖျက်စီးသွားခဲ့သည်။



ဆောင်နန်းခဲကျေးရွာအား စစ်ကောင်စီ မီးရှို့



စကစ၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် လွယ်ပါးစုံရွာသားတစ်ဦး ထိမှန်ဒဏ်ရာရရှိ

မေလ ၂၁ ရက်နေ့၊ ဖယ်ခုံအရှေ့ဘက်ကမ်း ဆီးမီးလော့ရွာ၌ စစ်ကောင်စီတပ်များနှင့် KNDF တပ်ရင်း -၃၊ တပ်ရင်း -၁၁ နှင့် ကရင်နီတပ်မတော်(KA)တို့ နေ့လည် ၁နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်များမှ (၄)ဦး သေဆုံးသည်။ ထိုနေ့တွင် စစ်ကောင်စီတပ်များသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကရင်ကျေးရွာအုပ်စု ညောင်မွန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ စပါးကျီ ၁လုံးမီးလောင်ပျက်စီးကာ နေအိမ်အချို့လည်း ပျက်စီးမှုများ ရှိသည်။ ထိုတရက်တည်းတွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့မတံတားရှိ စစ်ကောင်စီ၏ ကင်းပုန်းတစ်ခုအား နံနက် ၈ နာရီအချိန်တွင် ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့သည်။ သည့်အပြင် အင်အားဖြည့်တင်းရန်လာသော



စစ်ကောင်စီတပ်များအား နံနက် ၉နာရီအချိန်တွင် ထပ်မံကြားဖြတ်တိုက်ခိုက် ခဲ့သည့်အတွက် စစ်ကောင်စီတပ်များမှ (၄)ဦးသေဆုံးခဲ့သည်။

- ထွက်ပြေးတိမ်းရှောင်အသစ်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်မှုများ

ကရင်နီနှင့် ရှမ်းနယ်စပ် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းသို့ မေလ ၁၅ တွင် စစ်ကောင်စီတပ်များနှင့် PNO တပ်တို့၏ ပူးပေါင်းစစ်ဆင်ရေးကြောင့် ကျေးရွာ ၁၅ ရွာမှ လူဦးရေ ၅၀၀၀ သည် ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေးပေါ် အကူအညီများဖြစ်သော အဆောက်အဦးများနှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်။

**Contact persons:**

Khu Ko Reh                      Tel: +666 5329 7814

Khu Ruby                         Tel: +666 3184 2980

Website : [www.karennicsn.org](http://www.karennicsn.org)

Facebook: Karenni Csn

Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)